

言語

နှုတ်ကောင်းခွန်းသာ နှုတ် <hnout kaun: khun: tha> = နှုတ်  
ကောင်းခွန်းမြိန်  
နှုတ်ကောင်းလျှာပါး နှုတ် <hnout kaun: sha ba:> 嘴尖舌利  
နှုတ်ကျူး ကျူး <hnout kyu:> 失言  
နှုတ်ကျူးလက်လွန် ကျူး <hnout kyu: let lun> 打人骂人  
နှုတ်ကျိုး ကျိုး <hnout kyo:> 说惯了,叫惯了: သူ့ကိုယ်ငယ်  
ကတည်းကပေါက်စလို့ခေါ်လာတာ ~ နေပြီ။ 从小就叫他“小鬼”,  
叫惯了(改不过来之意)။  
နှုတ်ကျက်ဆောင် ကျက် <hnout kyet hsaun> 能背诵出  
နှုတ်ကျက်ရ ကျက် <hnout kyet ya'> = နှုတ်ကျက်ဆောင်  
နှုတ်ကျင်း ကျင်း <hnout kyin:> 漱口  
နှုတ်ကြမ်း ကြမ်း <hnout kyan:> 说话粗野, ~ သောလူ 说话  
粗野的人  
နှုတ်ကျံ ကျံ <hnout kyun> 失言; 话说过头  
နှုတ်ကြေးတင် ကြေး <hnout kywei: tin> 未履行或未兑现(诺  
言)  
နှုတ်ခမ်း ခမ်း <hnout khan: / hn-khan:> ①嘴唇, အထက် ~  
上嘴唇 / အောက် ~ 下嘴唇 ②边沿, 边缘: ရေတွင်း ~  
井口 / အိုး ~ 锅沿, 缸沿  
နှုတ်ခမ်းကဲ့ ကဲ့ <hnout khan: kwe:> (由于气候影响、便秘  
等原因)嘴唇干裂  
နှုတ်ခမ်းစူ စူ <hnout khan: su> 噘嘴,(喻)不高兴  
နှုတ်ခမ်းဆိုးဆေး ဆိုး <hnout khan: hso: zei:> 口红  
နှုတ်ခမ်းတလန်ပန်းတလန် တလန် <hn-khan: t-lan pan: t-lan>  
(说话)怒气冲冲  
နှုတ်ခမ်းတုံ တုံ <hn-khan: dwe:> 翻嘴唇  
နှုတ်ခမ်းထော် ထော် <hn-khan: htaw> 嘴唇很厚, 嘴唇外翻  
နှုတ်ခမ်းနား နား <hn-khan: na:> 边, 边沿  
နှုတ်ခမ်းပါး ပါး <hn-khan: pa:> 能说会道, 嘴巧  
နှုတ်ခမ်းပဲ့ ပဲ့ I နှုတ် <hnout khan: pe' / hn-khan: pe'> 唇裂,  
豁嘴 II နှုတ် <hn-khan: be'> 兔唇, 豁嘴  
နှုတ်ခမ်းမဲ့ မဲ့ <hnout khan: me'> 撇嘴(表示轻蔑或不高  
兴): ကိုဘက ~ ပြီးပြောလိုက်သည်။ 哥巴撇着嘴说。  
နှုတ်ခမ်းမွေး မွေး <hn-khan: mwei:/hnout khan: mwei:>  
①髭, 小胡子 ②(哺乳动物的)触须  
နှုတ်ခမ်းမွေးသပ် သပ် <hnout khan: mwei: that> ①抚摩小胡  
子 ②(喻)洋洋得意: ပြည်သူ့အများစားရမဲ့သောက်ရမဲ့ဖြစ်  
နေချိန်တွင်စီးပွားရေးသောင်းကျန်းသူများက ~ နေကြပေသည်။ 在  
人民缺少吃喝的时候, 投机倒把分子却在洋洋得意。  
နှုတ်ခမ်းယား ယား <hnout khan: ya:> (喻)很想说, 嘴痒痒,  
ပြောချသည့်မှာ ~ နေ၏။ 按捺不住想说。  
နှုတ်ခမ်းရေး ရေး <hnout khan: yei:> (碗、盆等)边沿上的花  
纹

နှုတ်ခမ်းသား သား <hnout khan: dha:> ①扁平物体的边缘  
②(糕饼等的)边儿  
နှုတ်ခမ်းသတ် သတ် <hnout khan: that> 舔嘴唇  
နှုတ်ချို ချို <hnout khyo> 嘴甜: ~ ဟူးသကာဝိတ်ယုတ်ခါး  
တမာ။ (成)口蜜腹剑  
နှုတ်ချိုခွန်းသာ ခွန်း <hnout khyo khun: dha> 甜言蜜语  
နှုတ်ချိုသွေး သွေး <hnout khyo thwei:> 用甜言蜜语欺骗  
နှုတ်ပြည် ပြည် <hnout khyi> (古)话语  
နှုတ်ခွန်း ခွန်း <hnout khun:> 讲话, 言辞  
နှုတ်ခွန်းဆက် ဆက် <hnout khun: hset> 打招呼, 致意: ~  
ကော: 问候话 / ~ မိန့်ခွန်း 欢迎词, 贺词  
နှုတ်ခွန်းဆက်သ ဆက်သ <hnout khun: hset tha'> = နှုတ်ခွန်းဆက်  
နှုတ်ခွန်းတိုက် တိုက် <hnout khun: dait> 口头上: ~ သင်ပေး  
သည်။ 口授。 / ~ လိုက်ဆိုသည်။ 跟着读。  
နှုတ်ငံ ငံ <hnout ngan> 多嘴  
နှုတ်ငုံ I ငုံ <hnout ngon> 怀孕: ~ အရင့်အမာရှိသည်။ 怀  
孕足月了。 / ~ ကပ်သည်။ 怀孕。 II ကပ် <hnout ngon>  
背诵: ~ ကျက်မှတ်သည်။ 背诵。  
နှုတ်ငုံကျက် ကျက် <hnout ngon kyet> 背诵  
နှုတ်ငုံဆောင် ဆောင် <hnout ngon hsaun> 能背诵  
နှုတ်ငုံပိုက် ပိုက် <hnout ngon pait> 怀孕  
နှုတ်ငုံရ ရ <hnout ngon ya'> 背得出  
နှုတ်ငုံသန္ဓေ သန္ဓေ <hnout ngon dh-dei> 胎, 身孕  
နှုတ်စလျှာစ လျှာ <hnout sa' hsa sa'> 口才  
နှုတ်စောင့် စောင့် <hnout saun'> ①嘴紧, 嘴严 ②说话谨慎  
နှုတ်ဆော့ ဆော့ <hnout hsaw'> 多嘴, 嘴碎  
နှုတ်ဆက် ဆက် <hnout hset> 打招呼, 致意: ~ ညစာစားပွဲ 告  
别宴会  
နှုတ်ဆက်ပွဲ ပွဲ <hnout hset pwe:> ①告别会 ②最后一场  
演出  
နှုတ်ဆက်အမြောက် အမြောက် <hnout hset a-myaut> 礼炮  
နှုတ်ဆိတ် ဆိတ် <hnout hseit> 沉默, 闭口不言: အစည်းအဝေးတွင်  
ဗိုလ်အောင်ဝင်းသည် ~ နေ၏။ 波昂温在会上缄口不言。  
နှုတ်ဆုံ ဆုံ <hnout hsun'> 口吃  
နှုတ်တုံ တုံ <hnout ton'> = စကားတုံ  
နှုတ်တုံပြန် ပြန် <hnout ton' pyan> 顶撞, 回话: မေးသော်  
လည်းနှုတ်တုံမပြန်ပါ။ 问他, 他不回答。  
နှုတ်တုံလှန် လှန် <hnout ton' hlan> = နှုတ်တုံပြန်  
နှုတ်တက် တက် <hnout tet> ①口齿流利 ②背诵, 能背出  
နှုတ်တက်ကျက် ကျက် <hnout tet kyet> = နှုတ်ငုံကျက်  
နှုတ်တက်ဆောင် ဆောင် <hnout tet hsaun> = နှုတ်တက်ရ  
နှုတ်တက်ရ ရ <hnout tet ya'> 背熟, 能背诵: သီချင်းသစ်ကို  
ချက်ချင်း ~ သည်။ 马上能背出新歌。  
နှုတ်တက်၍ ၍ <hnout tet ywa' ywa'> (背诵得)滚瓜烂熟